



လိက်ပိုဒ်အောင်, ငဝ်းလံးခိုက်.ခက်. ဂေ့မတီ, ဂူခင်းမိုင်းတံးပံးပေး (လိခ်လိခ်ထံး)

ဝခ်းထီ. 20 April 2021

### ဂူခင်းပံးပေး 2,500 ပံးလံးတူဂ်းလုံဂူဝ်ယွခ်.သိုဂ်းမခ်းယိုဂ်းမခ်း, လူင် ငလး; ဗိုခ်.ထီမ် ဂူခင်းပံးပေး ဂူခင်းပံးပေး 2,500 ပံးလံးတူဂ်းလုံဂူဝ်ယွခ်.သိုဂ်းမခ်းယိုဂ်းမခ်း, လူင် ငလး; ဗိုခ်.ထီမ်

ဂူခင်းပံးပေး 2,500 ဂေ့.ပံး လံးတူဂ်းလုံဂူဝ်ယွခ်.သိုဂ်းမခ်းယိုဂ်းမခ်း, လူင် ငလး; ဗိုခ်.ထီမ် ဂူခင်းပံးပေး လံးပာ်, ဂူခင်းပံးပေး  
ပံးပေးလုံဂေ့, ဝခ်း ကခ်တိတ်းလမ်းတင်းငလး, တွခ်းဂိုင်းဂံး မိုင်းထံးပွတ်းရှင်,။

မိုင်းဝခ်းထီ. 18 လိုခ်ကေ, ပိုဝ်, 2021 ယမ်း 17:45 မွင်း သိုဂ်းမခ်းယိုဂ်းမခ်း, လူင် 120 MM 2 လူဂ်းတူဂ်းသို, ဂူခင်းပံးပေး  
ကခ်ယူ, ဗိုခ်, ဝခ်းပံးပေးမွခ်း 2 ဂီ, လူင်, မိ, တျ, မိုင်းခခ်.ပီခ်ခွင်းဂူခင်းဝခ်းမွခ်း 20 ဂေ့. ပးတင်းလူဂ်းကွခ်, လံး  
ကျ, ယု 12 ငလး; 13 ခူပ်, တိုက်.ယူ, ခွ်းဂံးခပ်သေ လိုင်.ဝူဂ်းခပ်ယူ, မိးလံးဂေ့.ခိုင်ကျ, ယု 51 ပီ ယွခ်.ဂိုင်းမခ်း, လူင်ငလး;  
တူဂ်းမခ်းလံးပေးသီခ်ဂျ, ဂျမ်း, လီကမ်, မိးဗိုခ်မတ်, လိပ်းရှပ်.ဂိုင်း။

ထိုင်မးခမ်းယမ်း 6 မွင်းဂိုင်ခမ်း သိုဂ်းမခ်းယိုဂ်းမခ်း, လူင်ဂမ်းထီ. မးထိုင်; ဂူခင်းဝခ်းလံးငိုခ်းသီခ်မခ်း, လူင်ယိုဂ်းမခ်း  
ဂူလ်းကမ်, လံးငိုခ်းသီခ်မခ်း, တီဂ်, ငလး; ကမ်, ရှပ်.ဝခ်းမခ်း, တူဂ်းဂိုင်းလုံ။

ထိုင်မးဝခ်းထီ. 19 လိုခ်ကေ, ပိုဝ်, 2021 ယမ်း 15:38 ငလး; 15:42 ဝခ်းဝခ်း သိုဂ်းမခ်းလံးယိုဂ်းမခ်း, လူင် 120 MM မးတူဂ်း  
သို, ကွင်, တီ; ဂူခင်းဝခ်း ခွ်းတူင်, ပာ်ဂျမ်းထိုင်;။ ဂမ်းခခ်.ဂေ့ကမ်, မိးဂူခင်းမတ်, လိပ်း ယွခ်.ဂူခင်းဝခ်းတင်းသီခ်;  
လိုင်ဂျ, ဂိုတ်း ဂံးခခ်.လံးကွခ်ကခ်ပွဂ်းမးခိုခ်းခွ်းဝခ်းယပ်.။ ခမ်းခခ်. ဂူခင်းဝခ်းတင်း 2,559 ဂေ့. လံးကွခ်ကခ်  
ရှပ်; ဂိုတ်းတျ, ခံ.ပံး သင်မိးငဝ်းလံးခိုက်.ခက်. ဂူခင်းလိုင်ဂူဂိုခ်းကမ်, မိးဗိုခ်တံးခွခ်း ယွခ်.ဂူဝ်သိုဂ်းမခ်းလေ့, တိုဂ်း။

ပာ်ဂျမ်းခခ်. ပီခ်ကွင်; တီးလွင်, လွင်; တွခ်းတျ, ဂါခ်ဗုဂ်, သွမ်းဂူခင်းပံးပေးလုံဂေ့, ဝခ်း ယွခ်.ပိုဝ်; ဝခ်းပံးပေး  
တင်းယူ, ခိုဝ်လိဂ်းလုံသုင် ကမ်, မိးတီးဗုဂ်, သွမ်းငလး; ခေးလိခ်ဗုဂ်, သွမ်းခခ်.ကမ်, မိးဗုဂ်, လီ လင်, လံးဂျ, ဂိုတ်း  
ဂံးတီးပာ်ဂျမ်း ယူ, ယပ်.။ လိုခ်ကေ, ပိုဝ်, ခခ်. ဗွင်းဂူခင်းဝခ်းဂျ, ဂိုတ်းခေးလိခ်တျ, ဗုဂ်, လိုင်; ခပ်ဗုဂ်, ခပ်;၊  
ခပ်; ဂပ်, ငလး; တူဂ်းခပ်; လိုင်; ခခ်.။ သံးသေမိးခပ်, သိုဂ်းမခ်းသုင်, လိဂ်းပခ်ဗုဂ်, လူင်ပွင်လိုင်; ထံး မိုင်းဝခ်းထီ. 30 မျတ်း  
2021 လွင်; တေခပ်; လေ့, တိုဂ်းခေးတီး ခွင်, သီ, ကပ်ခိုခ်းလိုင်; တံး/တပ်. သိုဂ်းလိုင်; တံး (Restoration Council of Shan State /  
Shan State Army – RCSS/SSA) လွမ်းလိခ်လိခ်ထံး မိးဂူခင်းဝခ်းဂမ်းကေ, ကခ်တိုက်.ဂျ, ဂိုတ်းဂံး။ ဂူလ်းပံးသေသိုဂ်းမခ်း  
ယိုဂ်းမခ်း, လူင်သို, လိုင်.ခခ် ဂူခင်းဝခ်းကမ်, ဂိုတ်းဂျ, ဗုဂ်, သွမ်းတီးတူင်, ပာ်ဂျမ်းသေဂေ့.။


မိုင်းဝူင်; ပုခ်.မးခခ်. ဂူခင်းဝခ်းလံးမံးလုံဂူဝ်ယွခ်.လံးခပ်, တပ်. သိုဂ်းမခ်းထိုင်ဂိုင်းသိုဂ်းမးထိုင်; လံးပာ်, ဂူခင်းပံးပေး  
ပေးလုံဂေ့, ဝခ်း။ သိုဂ်းမခ်းကခ်ပမ်းတပ်.ယူ, ပံး.ယပ်.လံးတပ်.ဂွင် မိုခ်ခင်, တပ်.ဂွင် ခမယ 221 | 225 | 259 | 388 | 554 |  
572 ငလး; ခမယ 314။

လိုင်သေခခ်. ဝခ်းပံးပေးလုံဂေ့, ဝခ်း ယင်းမိးဝံ.တပ်.ဝ United Wa State Army (UWSA) ပမ်းတပ်.ဂိုမ်းလမ်ဝခ်းထိုင်;  
တင်းခမ်။ ဂူခင်းပံးပေးကခ်မးယူ, ပံး.တီးလုံဂေ့, ဝခ်းခခ်.ဂေ့; ဂမ်းခမ်ပီခ်ဂူခင်းမိုင်းကခ်ယူ, သမ်းတီးမိုင်းဂါခ်း  
ဗိုခ်, ကွင်, မိုင်း သတ်, ကခ်တပ်.သိုဂ်းဝ လိုင်; ဂေ့; ခံ.ဝခ်းမိုင်းပီ 2000 | ဝံးသေခခ်. သိုဂ်းဝ လံးတီးလုံ. ဂူခင်းဝခ်း  
လောင်းမိုင်းဝ တင်းပွတ်းရှင်, လူင်; မးပမ်းသင်းခွ်းခေးတီးလိုင်; ခခ်. တေ့, ထိုင်ယမ်းလိပ် လွင်; ခခ်.ယူ, တီးတပ်.သိုဂ်းမခ်း  
လံးလုံ ငလး; ပီခ်ဗုဂ်; ပခ်ခွင်.။

ဂေ့မတီ, ဂူခင်းမိုင်းတံးပံးပေး (လိခ်လိခ်ထံး) မိးလွင်; မံးလုံတွခ်းတျ, ဂူခင်းပံးပေးလုံဂေ့, ဝခ်းငလး; ပာ်သင်းတင်း 4  
တီးကခ်ပမ်းဝံ.ယူ, လွမ်းလိခ်လိခ်ထံး ထံးတင်းသီခ်; ဂူခင်းပံးပေးလိုင်; ခခ်. လံးပံးမးယူ, တီးပာ်သင်းလွမ်းလိခ်လိခ်

တံး-ထံးတော့,ထိုင်ယာမ်းလိပ် ယွခ်.တပ်.သိုက်မားခ်းလိုပ်;ရှေးခံး.ဝါခ်း;ခင်းမိုင်းတံးပွတ်းဂင်လေးပွတ်းလာခ်း မိုင်းမိ 1996 – 1998 ဂ်တံးရှ်းဂူခ်းမိုင်း 300,000 ပံးလံးခံး.ပံးရှမ်းတံးယူ,လေး; ထုဂ်,သိုက်မားခ်းပူခ်.ပံခ်းသုခ်,လံးဂူခ်းမိုခ်းခင်, ပေ့.ထုပ်.ဂခ်.လခ် လေး; ချးရှ်းတံး။

ဂေ့,မတီ,ဂူခ်းမိုင်းတံးပံးဗေး (လိခ်လိခ်ထံး) လင်,လံးတုဂ်းယွခ်းထိုင်လူင်ပွင်လိုင်းထံး ရှ်းပိုတ်,ရှပ်.လွံးထိမ်ပီးခင်.ဂူခ်းပံးဗေးသင်သိုက်မားခ်းပိုတ်းယိုတ်း ရှ်းမီးလွင်းရှမ်,လူမ်းလွင်းလွံးထိမ်ခင်ယပ်.။





▲ ဝါခင်းပံးပေးလွှဲကျေးဝခင်း

ကျေးမတီ၊ ဂူခင်းမိုင်းတံးပံးပေး (လိခ်လိခ်ထံး) ပိခ်ကျေးမတီ၊ ကခင်းဝါခင်းပံးပေး ၆ တီ၊ လွမ်းလိခ်လိခ်တံး-ထံး  
ရှမ်းဂခင်းခွတ်၊ ဗွတ်၊ ဝံ.ခခင်း.ယပ်.။

တီးဂမ်းသိုပ်၊

လံးလိင်း	+66 86-188-9827
လံးပိင်း	+66 88-776-7107
ခင်းရှမ်း	+66 61-545-0655